



တၢ်အိၣ်စီၤစၢၤဒီးပုၤကညီအတၢ်န့ၣ်ကျဲ

တၢ်ဂ့ၢ်တၢ်ကျိၤအလံာ်ကဘျးတခါအံၤတၢ်ကြးဖးယုၣ်အိၣ်ဒီး“တၢ်လၢန့ၣ်လိာ်သ့ၣ်ညါ” “တၢ်အိၣ်လိာ်ဖျိၣ်အတၢ်န့ၣ်ကျဲ” “တၢ်ဟ့ၣ်ကူၣ်ဘၣ်ယးကမျၢၢ်အတၢ်ရိၣ်ဖိၣ်” တၢ်ဂ့ၢ်တၢ်ကျိၤအလံာ်ကဘျးတဖၣ်အံၤတၢ်ထံၣ်န့ၣ်အိၣ်သ့ၣ်ဒၣ် www.health.gov.au/covid19-resources န့ၣ်လိာ်.

တၢ်အိၣ်စီၤစၢၤဒီးပုၤကညီစံးတၢ်န့ၣ်မ့ၢ်မနုၤလဲၣ်ဒီးဘၣ်မနုၤအယိအကါဒိၣ်လဲၣ်.

တၢ်အိၣ်စီၤစၢၤဒီးပုၤကညီယုၣ်က့ၢ်ကွၢ်လၢတၢ်ကပတၣ်မ့ၢ်မနုၤမၤကဘျးလိာ်တၢ်ဆူးဆါလၢအဘၣ်ကူၣ်ဘၣ်ကိာ်တဖၣ်အတၢ်ရၢလိာ်အသးန့ၣ်လိာ်. တၢ်အံၤအခိပညီမ့ၢ်တၢ်ထိးဘျးအိၣ်ဘျးလၢန့ၣ်ဒီးပုၤအဂၤတဖၣ်အဘၣ်စၢၤစၢၤန့ၣ်လိာ်.

တၢ်အိၣ်စီၤစၢၤဒီးပုၤကညီန့ၣ်အကါဒိၣ်ဒၣ်ဒၣ်မ့ၢ်လၢ COVID-19 အံၤအတၢ်အိၣ်သးအါဒၣ်လၢအကရၢလိာ်အသးလၢပုၤတဂၤ-ဆူ-အဂၤတဂၤအအိၣ်ခိဖျိ-

- တၢ်ထိးဘျးအိၣ်လုၤလိာ်လိာ်ဘျးဘျးဒီးပုၤတဂၤဖဲတၢ်ဆူးတၢ်ဆါဘၣ်ကူၣ်ဘၣ်ကိာ်အိၣ်မ့ၢ်မနုၤမၤ ၂၄ န့ၣ်ရံၣ်အတီၢ်ပုၤတချးအတၢ်ဆါအပနီၣ်တဖၣ်ဖျါထီၣ်န့ၣ်လိာ်
- တၢ်ထိးဘျးအိၣ်ဘျးဘျးဒီးပုၤတဂၤလၢတၢ်တဲလိာ်တၢ်လၢတၢ်ဆါဘၣ်ကူၣ်အိၣ်လၢအကူၤဒီးအကဆဲးမ့ၢ်မနုၤ
- တၢ်ထိးဘၣ်ပိးလိတဖၣ်မ့ၢ်မနုၤတၢ်အမဲာ်ခိၣ်တဖၣ် (အဒိဒ်ဖဲတရီၤအစုဖိၣ်တဖၣ်မ့ၢ်မနုၤစီၤနီၤခိၣ်တဖၣ်) လၢအဘၣ်အဘၣ်သိဒီးတၢ်ကူၤမ့ၢ်မနုၤတၢ်ကဆဲးလၢပုၤတဂၤလၢတၢ်တဲလိာ်တၢ်လၢတၢ်ဆါဘၣ်ကူၣ်အိၣ်. ဒီးမ့ၢ်ဝံၤက့ၢ်ထိးဘၣ်နထးခိၣ်မ့ၢ်မနုၤမဲာ်သ့ၣ်အါန့ၣ်လိာ်.

အယိ.န့ၣ်ဒီးပုၤအဂၤတဖၣ်အဘၣ်စၢၤတၢ်လိာ်မ့ၢ်အိၣ်အါအါတခါ, ကိာ်ဒိၣ်ထီၣ်ဒၣ်လၢတၢ်ဆါအယၢ်ကရၢလိာ်အသးန့ၣ်လိာ်.

ယမၤတၢ်မနုၤသ့ၣ်လဲၣ်.

ဖဲန့ၣ်ဆူးဆါအခါ, အိၣ်ယံၤဒီးပုၤအဂၤတဖၣ်တက့ၢ်-တၢ်အံၤမ့ၢ်တၢ်အကါဒိၣ်ကတၢ်လၢန့ၣ်အိၣ်န့ၣ်လိာ်.

န့ၣ်ကြးမၤစ့ၢ်ကိးစုတၢ်ကဆဲးကဆိအလုၢ်အလၢလၢအဂ့ၢ်ဖဲကဆဲးဒီးကူးအခါန့ၣ်လိာ်-

- သ့ၣ်ကဆိန့ၣ်တဖၣ်ဖဲအံၤခဲအံၤဒီးချါသိဒီးထံ, ဟ်ယုၣ်တချးအိၣ်တၢ်ဒီးဖဲအိၣ်တၢ်ဝံၤအလိာ်ခံ, ဒီးဖဲလဲထီၣ်တၢ်ဟးလိာ်ဝံၤအလိာ်ခံန့ၣ်လိာ်.
- ကးဘၢယာ်နတၢ်ကူးဒီးတၢ်ကဆဲး, စူးကွံာ်စးခိထံးဂျူတဖၣ်ဒီးသ့ၣ်ကဆိကွံာ်န့ၣ်တဖၣ်, ဒီး
- ဖဲတဆူၣ်တချးအခါ, ပဒုၤဟးဆူးတၢ်ထိးဘျးအိၣ်ဘျးဘၣ်ဒီးပုၤအဂၤတဖၣ် (အိၣ်စီၤစၢၤယံၤဒီးပုၤကညီတဖၣ်, ၅ မံထၢ်တက့ၢ်.)

ယုၣ်ဒီးတၢ်သ့ၣ်တဖၣ်အံၤ, နစးထီၣ်တၢ်အိၣ်စီၤစၢၤဒီးပုၤကညီတဖၣ်ဒီးတၢ်ကဆဲးကဆိအတၢ်မၤတဖၣ်လၢအပုၤဘၣ်အခဲအံၤသ့ၣ်လဲၣ်လိာ်.

သးအတၢ်သ့ၣ်ညါအတၢ်မၤလၢအမ့ၢ်တၢ်ယိယိသ့ၣ်တဖၣ်အံၤမၤစၢၤဒုးစုၤလိာ်တၢ်လိာ်ပျံၤလၢန့ၣ်ဒီးပုၤအဂၤတဖၣ်အဂီၢ်န့ၣ်လိာ်. တၢ်သ့ၣ်တဖၣ်အံၤကမၤစၢၤလၢတၢ်ကမၤ

ကဘျးလိာ်တၢ်ဆူးတၢ်ဆါအတၢ်ရၢလိာ်အသးလၢပုၤတဂၤအပူၤ-ဒီးန့ၣ်အိၣ်သ့ၣ်ဒၣ်ကိးန့ၣ်ဒီး-လၢန့ၣ်ဟ့ၣ်, တၢ်ဖဲတၢ်မၤအလိာ်, ကိာ်ဒီးဖဲဟးလၢကမျၢၢ်အကျါအခါန့ၣ်လိာ်.

တၢ်အိၣ်စီၤစၢၤဒီးပုၤကညီလၢဟံၣ်ပူၤ

ဟံၣ်ပူၤတဖၣ်

လၢတၢ်ကမၤစၢၤလိာ်တၢ်အယုးအယၢ်တဖၣ်အဂီၢ်-

- ဒ်တၢ်တဲတၢ်လၢထးအသိး, မၤစုတၢ်ကဆဲးကဆိအလုၢ်အလၢလၢအဂ့ၢ်ဖဲကဆဲးဒီးကူးအခါ
- ပဒုၤဟးဆူးတၢ်ဟံးစုကွၢ်မဲာ်ဒီးတၢ်န့ၣ်လိာ်အသးတက့ၢ်
- မၤသံတၢ်အယုးအယၢ်လၢတၢ်အမဲာ်ခိၣ်လၢတၢ်ဖိၣ်အိၣ်အါတဖၣ်, အဒိဒ်စီၤနီၤခိၣ်တဖၣ်, ဟံၣ်ပူၤစီၤနီၤခိၣ်တဖၣ်ဒီးပျဲတရီၤအစုဖိၣ်တဖၣ်ဖဲအံၤခဲအံၤတက့ၢ်.
- မၤအါထီၣ်ကလံၤအတၢ်န့ၣ်လိာ်ဟးထီၣ်လၢဟံၣ်ပူၤခိဖျိတၢ်အိၣ်ထီၣ်ဖဲတရီၤမ့ၢ်မနုၤမၤဘၣ်လိာ်က့ၢ်ကလံၤအတၢ်အိၣ်သးလၢဒးပူၤတက့ၢ်.
- လဲၤဘၣ်ဆူၣ်ကျးတဖၣ်တဆဲးတက့ၢ်ဒီးပုၤဘၣ်တၢ်အပိးအလိတဖၣ်ဒီးတၢ်မၤစၢၤအတၢ်ဖဲတၢ်မၤတဖၣ်လၢလိအပုၤယံၤအဖိခိၣ်တက့ၢ်
- ဆိကမိၣ်ထီၣ်မ့ၢ်တၢ်ဟးထီၣ်လၢတၢ်ချးဒီးတၢ်လဲၤတၢ်က့ၢ်တၢ်, လၢနီၢ်တဂၤစုၣ်စုၣ်ဒီးဟံၣ်ပူၤယိဖိ, န့ၣ်မ့ၢ်အကြးအဘၣ်ဒီးအလိာ်အိၣ်ခါတက့ၢ်

ဟံၣ်ပူၤအပူၤဖဲဟံၣ်ပူၤဖိဖိတဖၣ်မ့ၢ်ဆါ (ယုၣ်ဒီးတၢ်ဖဲတၢ်မၤလၢထးအမဲာ်ညါ)

- ကွၢ်ထွဲကဟုကယာ်ဘၣ်ပုၤဆါလၢဒးတဖျၢၣ်အပူၤဖဲမ့ၢ်သ့ၣ်ဘၣ်အခါ
- ဟံၣ်ပူၤကွၢ်ထွဲကဟုကယာ်တၢ်အနီၢ်ဂံၢ်အစုၤကတၢ်

- ကးတံယံဝဲတရီလၢဒၢးလၢပုၤဆါအိၣ်လၢအပူၤတဖျၢၣ်န့ၣ်ဒီးဖဲမ့ၢ်သ့မ့ၢ်ဘၣ်အိၣ်ယံဝဲတရီဖိတက့ၢ်
- ပုၤဆါဒီးပုၤလၢအကွၢ်ထွဲကဟုကယံတၢ်ခံၤလၢဂၢၢ်ကဘၣ်သိးယံတၢ်ဆူးတၢ်ဆါအဂီၢ်န့ၣ်ကျၢၢ်ဘၢမဲၣ်ဖဲအဝဲသ့ၣ်မ့ၢ်အိၣ်လၢဒၢးတဖျၢၣ်ယီၤအပူၤအခါန့ၣ်လီၤ
- ဒီးသဒၢဘၣ်ဟံၣ်ဖိယီၤဖိလၢအဘၣ်ဒီးဘၣ်ထံးညီၤလၢအဂၤတဖၣ်အဒိဒ်ပုၤလၢအသးန့ၣ်အိၣ်ဖိၣ်န့ၣ်ဆူအဖိခိၣ်မ့ၢ်တဖျၢၣ်ပုၤလၢအအိၣ်ဒီးတၢ်ဆူးတၢ်ဆါယံဝဲတထၢထၢ,ဟံၣ်ယုၤ,ဖဲအလီၤမ့ၢ်အိၣ်,ကွၢ်ယုၤတၢ်အိၣ်ကဒုအလီၤလၢအဂၤတခါတက့ၢ်.

တၢ်အိၣ်စီၤစ့ၤဒီးပုၤကညီၤလၢတၢ်ဖဲတၢ်မၤအလီၤ

လၢတၢ်ကမၤစ့ၤလီၤတၢ်အလုၤတၢ်ယၢ်အတၢ်ရၢလီၤအသးလၢတၢ်ဖဲတၢ်မၤအလီၤအပူၤအဂီၢ်^၁-

- အိၣ်ဘၣ်လၢဟံၣ်ဖဲန့ၣ်မ့ၢ်ဆူးဆါအခါတက့ၢ်
- အိၣ်ပတုၣ်တၢ်ဟံးစုကွၢ်မဲၣ်ဒ်တၢ်ဆါဂုၤဆါဝါတခါအသိးတက့ၢ်
- မၤဘၣ်တၢ်အိၣ်ဖိၣ်န့ၣ်ဖျိတၢ်ဂီၤမူအတၢ်အိၣ်ဖိၣ်တဲသကိးမ့ၢ်တဖျၢၣ်လၢလိတဲစိတက့ၢ်
- သုးယံၤထီၣ်တၢ်အိၣ်ဖိၣ်ဖးဒိၣ်တဖၣ်တက့ၢ်
- မၤတၢ်အိၣ်ဖိၣ်လၢအကါဒိၣ်တဖၣ်လၢတၢ်ပျီၤလၢကလံၤဘၣ်အလီၤဖဲမ့ၢ်ဘၣ်အခါတက့ၢ်
- ဟ့ၣ်ဂံၢ်ဟ့ၣ်ဘၣ်တၢ်မၤစုတၢ်ကဆွဲကဆွဲအလုၤအလုၤလၢအဂုၤဖဲကဆဲဒီးကူးအခါဒီးဟ့ၣ်ဘၣ်တၢ်သ့ကဆွဲစုလၢအအိၣ်ယုၤဒီးသံးအကံတဖၣ်လၢပုၤမၤတၢ်ဖိတဖၣ်ခဲလၢဂၢၢ်တက့ၢ်
- အိၣ်ဘၣ်န့ၣ်မ့ၢ်ဆါခိတၢ်အိၣ်လၢန့ၣ်နီၤခိၣ်မ့ၢ်တဖျၢၣ်လၢတၢ်ချၢလၢမ့ၢ်ဆါခိတၢ်အိၣ်အလီၤန့ၣ်တက့ၢ်.
- မၤကဆွဲဒီးမၤသံတၢ်အလုၤအလုၤလၢတၢ်အမဲၣ်ဖဲခိၣ်လၢတၢ်ဖိၣ်အိၣ်အါအလီၤတဖၣ်ခဲအံၤခဲအံၤတက့ၢ်
- ဆိကမိၣ်ထီၣ်လၢတၢ်ကဆိးထီၣ်ဝဲတရီဖိတဖၣ်ဒီးမၤဘၣ်လီၢ်ကလံၤအတၢ်အိၣ်သးလၢကလံၤတၢ်န့ၣ်လီၤဟးထီၣ်အဂီၢ်တက့ၢ်.
- ဟံၣ်ပနီၣ်တၢ်ဟံးဖိၣ်မၤဝဲဒ်ဒီးတၢ်နီၤအိၣ်လီၢ်သးတၢ်အိၣ်လၢတၢ်ဖဲတၢ်မၤအလီၤတက့ၢ်
- ကွၢ်ဆိကမိၣ်ကဒါတၢ်ဖဲတၢ်မၤအတၢ်လဲၤထီၣ်က့ၤလီၤလၢအကါတဒိၣ်တဖၣ်တက့ၢ်
- ဟ့ၣ်သဆၣ်ထီၣ်တၢ်ကဆွဲကဆွဲအတၢ်ဖိၣ်ယံးလၢအဆူၣ်ကတၢ်တခါလၢတၢ်ကတဲၣ်ကတီၤတၢ်အိၣ်တၢ်အိၣ်(တၢ်အိၣ်အကျး)အပုၤမၤတၢ်ဖိဒီးပုၤလၢအဘူးဒီးအဝဲသ့ၣ်အကျါတက့ၢ်.
- ဆိကမိၣ်ဝဲတၢ်ရိၣ်ဖိၣ်ဖးဒိၣ်အံၤတၢ်သုးန့ၣ်သုးသိး,သုးကျဲၤတၢ်ဆါကတီၤမ့ၢ်တဖျၢၣ်ထူးသံကွံၣ်အိၣ်မ့ၢ်သ့အခါတက့ၢ်

တၢ်အိၣ်စီၤစ့ၤဒီးပုၤကညီၤလၢကိတဖၣ်အပူၤ

လၢတၢ်ကမၤစ့ၤလီၤတၢ်အလုၤအလုၤအတၢ်ရၢလီၤအသးလၢကိတဖၣ်အပူၤ-

- ဖဲန့ၣ်တဂၤမ့ၢ်ဆူးဆါန့ၣ်,တဘၣ်ဆုၤအဝဲသ့ၣ်ဆူကိတဂုၤ(မ့ၢ်တဖျၢၣ်လၢတၢ်ကွၢ်ထွဲကဟုကယံဖိသ့ၣ်အလီၤတဂုၤ)
- သ့ကဆွဲမၤသံတၢ်အလုၤအလုၤလၢစုအလီၤဒီးတၢ်သုလၢအအိၣ်ဒီးသံးအကံဖဲန့ၣ်လီၤကိတဖျၢၣ်အပူၤဒီးဖဲညီၤန့ၣ်တၢ်မၤလိအိၣ်ပတုၣ်အခါတက့ၢ်
- သုးယံၤထီၣ်တၢ်ဟ့ၣ်တၢ်ဂဲၤတဖၣ်လၢအဒုးကဲထီၣ်တၢ်ဟံးဖိၣ်ယုၤတၢ်မၤလိဒၢးတဖၣ်ဒီးတီၤတဖၣ်န့ၣ်တက့ၢ်
- ပဒုၤဟးဆူးတၢ်ရဲၣ်လီၤသးဒီးဆိကမိၣ်ထီၣ်တၢ်ကထူးသံကွံၣ်ကိတဂုၤရိၣ်ဖိၣ်တဖၣ်တက့ၢ်
- ဟ့ၣ်သဆၣ်ထီၣ်တၢ်သ့ကဆွဲစုခဲအံၤခဲအံၤအတၢ်ဟံးလီၤတၢ်ဆါကတီၤတက့ၢ်
- မၤကဆွဲဒီးမၤသံတၢ်အလုၤအလုၤလၢတၢ်အမဲၣ်ဖဲခိၣ်လၢတၢ်ဖိၣ်အိၣ်အါအလီၤတဖၣ်ခဲအံၤခဲအံၤတက့ၢ်
- ဖဲမ့ၢ်သ့မ့ၢ်ဘၣ်မၤဘၣ်တၢ်မၤလိလၢတၢ်ချၢတက့ၢ်
- ဆိကမိၣ်ထီၣ်လၢတၢ်ကဆိးထီၣ်ဝဲတရီဖိတဖၣ်ဒီးမၤဘၣ်လီၢ်ကလံၤအတၢ်အိၣ်သးလၢကလံၤတၢ်န့ၣ်လီၤဟးထီၣ်အဂီၢ်တက့ၢ်.
- ဟ့ၣ်သဆၣ်ထီၣ်တၢ်ကဆွဲကဆွဲအတၢ်ဖိၣ်ယံးလၢအဆူၣ်ကတၢ်တခါလၢတၢ်ကတဲၣ်ကတီၤတၢ်အိၣ်တၢ်အိၣ်(တၢ်အိၣ်အကျး)အပုၤမၤတၢ်ဖိဒီးပုၤလၢအဘူးဒီးအဝဲသ့ၣ်အကျါတက့ၢ်.

^၁မၤန့ၢ်အိၣ်လီၤစုအသညန့ၣ်အန့ၣ်တၢ်အိၣ်စီၤစ့ၤဒီးပုၤကညီၤလၢအမ့ၢ်တၢ်ဒီးသဒၢဆိသးလၢအပုၤဘၣ်ဒီးတၢ်မၤဆူၣ်ထီၣ်တၢ်ကဆွဲကဆွဲအတၢ်ဟံးဖိၣ်မၤဆိတၢ်တဖျၢၣ်လီၤကဝိး COVID-19 အတၢ်ရၢလီၤသးအံၤမၤစ့ၤလီၤတၢ်ကဲထီၣ်သးအိၣ်အမ့ၢ်အနီၢ်ဂံၢ်သ့န့ၣ်လီၤ.

ပုၤလၢအဆါ တဂၤန့ၣ်အဖိပညီၤပုၤတဂၤလၢတအိၣ်ဒီးတၢ်ထံၣ်န့ၣ်တၢ်ဆါအပနီၣ်လၢအမ့ၢ်တၢ်သါဂုၤဝိအတၢ်ဆူးတၢ်ဆါမ့ၢ်တဖျၢၣ်လီၤကဝိး,ပုၤလၢတအိၣ်လၢ COVID-19 အတၢ်မၤကွၢ်အဖိလၢဒီးဘၣ်သန့ၣ်ကဘၣ်တဘၣ်ကမ့ၢ်ပုၤတဂၤလၢအတၢ်ဆါတထံၣ်အိၣ်ဒီးဘၣ်**တၢ်ဆါဘၣ်တဘၣ်အပုၤကလံၤကဆါမ့ၢ်တဖျၢၣ်လၢတၢ်သ့အိၣ်ပုၤတၢ်သ့ၣ်ဆူးသးအဲၣ်အိၣ်မိးလၢတၢ်တဟံၣ်ယုၤလၢ COVID-19 အတၢ်ဂုၤတဖၣ်အကျါဒီးဒုးသ့ၣ်ညါလံအိၣ်လၢအဒိးသန့ၣ်ထီၣ်သးလၢတၢ်အိၣ်သးလၢအမ့ၢ်လီၤကဝိးအတၢ်ရၢလီၤအသးန့ၣ်လီၤ.*** တၢ်ဆူၣ်သးအိၣ်ဝဲဒ်လၢတၢ်ကီၢ်စုဒီးတၢ်စုၣ်စိၣ်လၢကလံၤန့ၣ်အတၢ်အိၣ်ဝဲတရီဖိအပူၤန့ၣ်ဘၣ်တဘၣ်မၤဆူၣ်ထီၣ်ကရိၣ်န့ၣ်တၢ်ဆါအယၢ်ဒ်သိးဒီး; SARS အတၢ်အိၣ်မူန့ၣ်လီၤ.1 **** တၢ်လီၢ်ဒ်သိးဒီးယီၤယတၢ်လဲၤထီၣ်က့ၤလီၤအတၢ်လီၤပျံၤအတၢ်မၤကွၢ်အလီၤဘၣ်တဘၣ်အဘူးကအိၣ်ဝဲဒ်လီၤ <https://www.cdc.gov/coronavirus/2019-ncov/travelers/index.html>

တၢ်အိၣ်စီၤစၢၤဒီးပၤကညီၤလၢကမျၢၢ်အကျါ

လၢတၢ်ကမၤစၢၤလီၤတၢ်အယူးအယၢ်အတၢ်ရၤလီၤအသးအဂီၢ်-

- မၤကဆိၣ်န့ၣ်ဒီးကသံၣ်သ့ကဆိၣ်န့ၣ်ဒီးသးအကၢ်ဖဲအမ့ၢ်သ့မ့ၢ်ဘၣ်, ဟံၣ်ယုၣ်တၢ်န့ၣ်လီၤဒီးဟးထီၣ်လၢတၢ်သ့ၣ်ထီၣ်တဖၣ်အပူၤအခါ
- သ့ဘၣ်တၢ်ထိးဒီးဟ့ၣ်တၢ်အလဲလၢတၢ်ဟံးဖိၣ်စ့အဘၣ်အလီၢ်တက့ၢ်
- ကျဲးစးလဲၤတၢ်က့ၢ်တၢ်လၢတၢ်ဘၣ်တၢ်ဘၣ်အဆၢကတီၢ်ဒီးကျဲးစးပဒုၣ်ဟးဆွဲးပုၤဂီၢ်မ့ၢ်တက့ၢ်.
- ကမျၢၢ်အတၢ်လဲၤထီၣ်က့ၢ်လီၤအပူၤမၤတဖၣ်ဖိတဖၣ်ဒီးပုၤနီၤထဲးကစံၣ်တဖၣ်ဖဲမ့ၢ်သ့မ့ၢ်ဘၣ်ကြးအိးအိၣ်သိၣ်လ့ၣ်အဝဲတရီၤတဖၣ်, ဒီးမၤကဆိၣ်န့ၣ်ဒီးမၤသံတၢ်အယူးအယၢ်လၢတၢ်အဖဲဖဲဒီးခိၣ်လၢတၢ်ဖိၣ်အိၣ်အိၣ်အိၣ်အိၣ်အိၣ်အိၣ်တက့ၢ်.

တၢ်ဂ့ၢ်လၢတၢ်ကြးဆိကမိၣ်အိၣ်ဖဲရဲၣ်ကျဲၤဝဲဒၣ်ကမျၢၢ်အတၢ်ရိၣ်ဖိၣ်တဖၣ်အခါ

မူးပွဲတဖၣ်လၢအထူးဖိၣ်ပုၤကညီၤအနီၣ်ဂီၢ်အိၣ်အိၣ်ဂီၢ်ဆူတၢ်လီၤတခါယီၤအပူၤမၤအိၣ်တၢ်လီၤပျံၤလၢတၢ်အယူးအယၢ်ရၤလီၤသးန့ၣ်သ့ဝဲလီၤ. ဖဲန့ၣ်ရဲၣ်ကျဲၤဝဲဒၣ်တၢ်ရိၣ်ဖိၣ်တခါန့ၣ်, ဆိကမိၣ်မ့ၢ်တၢ်ထူးယံၤထီၣ်အိၣ်, မၤစၢၤလီၤပုၤကညီၤအနီၣ်ဂီၢ်, အဘျီတဖၣ်မ့ၢ်ထူးသံကွဲၣ်အိၣ်သ့တသ့ခါန့ၣ်တက့ၢ်.

ဖဲန့ၣ်ဆၢတဲၣ်လၢတၢ်ကမၤအိၣ်န့ၣ်, နကဘၣ်သမံသမိးတၢ်လီၤပျံၤတဖၣ်ဒီးကွဲၣ်ထံဆိကမိၣ်ကဒါတဂ့ၢ်တမံၤလၢလၢဘၣ်တဘၣ်ကမၤအိၣ်တၢ်ရၤလီၤအတၢ်လီၤပျံၤန့ၣ်တက့ၢ်.

စးထီၣ်လၢမ့ၢ်ဆၢဝဲသိၣ်လၢမးရဲၣ်အနီၣ်န့ၣ်, အိးစၢၤတြုလယါအပဒိၣ်ဟ့ၣ်ကူၣ်ဝဲဒၣ်လၢတၢ်ရိၣ်ဖိၣ်လၢအကါတဒိၣ်တဖၣ်တၢ်ကြးဟံးပနီၣ်အိၣ်လၢအမ့ၢ်ပုၤအဂၤလၢအစ့ၤန့ၣ်ဒီးအဂၤ၅၀၀, တၢ်အိၣ်ဖိၣ်ထီၣ်လီၤသးလၢအမ့ၢ်တၢ်မၤအဂီၢ်အဘါလၢအကါဒိၣ်အဒိၣ်တၢ်အိၣ်ဆူၣ်အိၣ်ချတၢ်ကွဲၣ်ထွဲကဟုကယၢ်အပူၤမၤတၢ်ဖိတဖၣ်ဒီးဂ့ၢ်ဂီၢ်အူတၢ်မၤစၢၤအတၢ်ဖဲတၢ်မၤအပူၤမၤတၢ်ဖိတဖၣ်တၢ်ကြးဟံးပနီၣ်အိၣ်န့ၣ်လီၤ.

လၢတၢ်ဂ့ၢ်တၢ်ကျိၤအိၣ်တၢ်သးကမျၢၢ်အတၢ်ရိၣ်ဖိၣ်တဖၣ်န့ၣ်, လဲၤဘၣ်ဆူတၢ်ဂ့ၢ်တၢ်ကျိၤလၢကမျၢၢ်အတၢ်ရိၣ်ဖိၣ်လၢအဆိၣ်ဖဲ www.health.gov.au/covid19-resources န့ၣ်တက့ၢ်.

တၢ်ဂ့ၢ်တၢ်ကျိၤဆူညါအဂီၢ်

လၢတၢ်ဂ့ၢ်တၢ်ကျိၤဆူညါဘၣ်ယးတၢ်မၤစၢၤလီၤ COVID-19 အတၢ်ရၤလီၤအသးလၢတၢ်ဖဲတၢ်မၤအလီၢ်အဂီၢ်, လဲၤဘၣ်ဆူ <https://www.who.int/docs/default-source/coronaviruse/getting-workplace-ready-for-covid-19.pdf> တက့ၢ်.

လၢတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖး, တၢ်ဂ့ၢ်တၢ်ကျိၤဒီးတၢ်တိၤစၢၤမၤစၢၤလၢခံကတၢ်တဖၣ်အဂီၢ်, လဲၤဘၣ်ဆူ www.health.gov.au န့ၣ်တက့ၢ်.

ကိးဘၣ်ထံကီၢ်ကရိၣ်န့ၣ်တၢ်ဆါအယၢ်အလီၤကျိၤမၤစၢၤလီၤလၢ၁၈၀၀၀၂၀၀၈၀န့ၣ်တက့ၢ်. အမၤတၢ်တသိၣ်၂၄န့ၣ်ရဲၣ်, တနံၣ်နံၣ်သိၣ်လၢန့ၣ်လီၤ. ဖဲန့ၣ်သံကွဲၣ်တၢ်ဘၣ်ယးတၢ်ကျိၤထံမ့ၢ်တဖၣ်တၢ်ကတိၤကျိၤထံအတၢ်မၤစၢၤအတၢ်ဖဲတၢ်မၤတဖၣ်အခါ, ကိးဘၣ်၁၃၁၄၅၀တက့ၢ်.

လီၤတဲစိနီၣ်ဂီၢ်လၢကီၢ်ဖဲၣ်မ့ၢ်တဖၣ်ဟီၣ်ကဝီၤလီၤဆိတဘၣ်စုၣ်စုၣ်အကမျၢၢ်တၢ်အိၣ်ဆူၣ်အိၣ်ချအတၢ်ကရၢကရိၣ်န့ၣ်အိၣ်ဝဲဒၣ် www.health.gov.au/state-territory-contacts န့ၣ်လီၤ.

ဖဲန့ၣ်အိၣ်ဒီးတၢ်ဘၣ်ယံၣ်ဘၣ်ယးနတၢ်အိၣ်ဆူၣ်အိၣ်ချအခါန့ၣ်, ကတိၤတၢ်ဒီးကသံၣ်သရၣ်တကၤတက့ၢ်.